

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန



လူထုဗဟိုပြု စီမံကိန်း

လူထုဗဟိုပြုစီမံကိန်း

(ဒုတိယနှစ်စက်ဝန်း)

ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်

Village Development Plan


နံဘူးဝကျေးရွာ၊ ဆတ်ချိုင်းကျေးရွာအုပ်စု
ပလက်ဝမြို့နယ်၊ ချင်းပြည်နယ်

၂၀၁၇ ခုနှစ်၊ ဇွန်လ

ဟတ်ကာ	တမျက်နာ
၁။ ဖြိုနယ်ပြေပုံ	၁.....
၂။ ကျေးရွာပြေပုံ (တည်နေရာ)	၂.....
၃။ အုပ်စုတွင်ပါဝင်သောကျေးရွာများစာရင်း	၃.....
၄။ ကျေးရွာအခြေခံအချက်အလက်များ (ကျေးရွာသမိုင်းကြောင်း)	၄-၆.....
၅။ လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (PSA/PRA) အကျဉ်းချုပ်ဇယား	၇.....
၆။ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်အတွက်အသုံးပြုခဲ့သော PRA tools များနှင့်တစ်ခုချင်းစီအတွက်သုံးသပ် ချက်များ	၈-၁၇.....
၇။ ကော်မတီဝင်များရွေးချယ်ခြင်းနှင့်	၁၈.....
ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်ဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ	
၈။ ကျေးရွာအချက်အလက် (ပုံစံ-၁)	၁၉-၂၃.....
၉။ မိမိတို့အဖွဲ့အစည်းအချိန်ဇယား (ပုံစံ-၂)	၂၄-၂၅.....
၁၀။ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအစီအစဉ် (ပုံစံ-၃)	၂၆-၂၇.....
၁၁။ ကျေးရွာအုပ်စုစီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်း (ပုံစံ-၄)	၂၈-၂၉.....
၁၂။ အစည်းအဝေးမှတ်တမ်းများ	၃၀-၃၁.....
၁၃။ ကဏ္ဍအလိုက်ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ	၃၂-၃၅.....

မလကတီဝါဒါ ဝါဒိယသင်္ဂဟဗိမ္မာန်



၁၇၀၂



- ရည်ညွှန်းချက်
- ၁။ နိုင်ငံတော်နယ်နိမိတ်
 - ၂။ ပြည်နယ်နယ်နိမိတ်
 - ၃။ မြို့နယ်နယ်နိမိတ်
 - ၄။ မြို့/အုပ်စု/ကျေးရွာ
 - ၅။ မြစ်/ချောင်း
 - ၆။ ကျေးရွာဖျက်စီး

ရခိုင်ပြည်နယ်

2001.1.21 8:30
 1. 2001.1.21 8:30



1. 2001.1.21 8:30
 2. 2001.1.21 8:30
 3. 2001.1.21 8:30
 4. 2001.1.21 8:30
 5. 2001.1.21 8:30
 6. 2001.1.21 8:30
 7. 2001.1.21 8:30
 8. 2001.1.21 8:30
 9. 2001.1.21 8:30
 10. 2001.1.21 8:30

ਪ੍ਰਭੂਪਾਲਕ ਸਿੰਘ (੩੦ ਜੂਨ)

ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ

ਕ੍ਰਮ ਨੰ	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ
੨	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ	ਸ਼੍ਰੀ ਮਾਠੀ ਦੇ ਪਿਠੇ ਪਾਠ

ပလက်ဝမြို့နယ် ဆက်ချိင် ကျေးရွာအုပ်စု

ဒုံးအိုင်ကျေးရွာသမိုင်း

မာကျဉ်း

ဒုံးအိုင်ကျေးရွာသည် ပလက်ဝချောင်း ဆက်ချိင် ကျေးရွာ အုပ်စု မာကျဉ်း ဌာနပါဝင်သော ကျေးရွာ ခွဲတစ်ရွာ ဖြစ်ပါသည်။ ဒုံးအိုင် ကျေးရွာ ၏ အထက် (မြောက်ဘက်) ၆ မိုင် ခန့် မာကျဉ်းတွင် ဦးချောင်းဝ ကျေးရွာရှိပြီး တောင်ဘက် ၂ မိုင် ခန့် မာကျဉ်းတွင် ဆက်ချိင် ကျေးရွာ ရှိပါသည်။ ပူဇော် မိတ်ခြေ (၄၀) မိတ်ရှိပြီး ပူဇော် ရေများ ကျန် ၁၀-၁၂ မိုင် ခုခု ခေါင်း ၁၇၄ မိုင် ရှိပါသည်။ မုဒ္ဒာ သာ သာ ကြီးကွယ် ယုံကြည်သော၊ ရချိင် ချောင်း ရင်းများ နေရာတွင် မျက်နှာရှိပါသည်။

ဒုံးအိုင်ကျေးရွာကို မွိုင်လွှာခွဲသော ၁၉၇၀ ခုနှစ် ခန့်တောက် ၈ ခုနီး ချောင်း ရင်း သား မူမျိုး ဦး ဆိုဗင် ခုဉ်အုဉ်း မွေ များ ကျေးရွာ တည်ရှိသည် နေရာတွင် တောင်ဘက် မြစ်ကမ်း ၇၀၀ မြေပေ ခန့်ရှိပြီး ချောင်း မျိုး နွယ်စု မိတ်တောင် စု ၅၀၀ မြေပေ တောင် တည်တောင် ၈၀ ခန့်သော ကျေးရွာ တစ်ရွာ ဖြစ်ကြောင်း ဦးဆို ခုဉ် အုဉ်း များ ၏ ဝေါဟာရ မျက်နှာမှ သိရှိ ရှိပါသည်။

ဒုံးအိုင်ကျေးရွာသည် ချောင်း ရင်း သား မျိုး နွယ်စု မ တောင်တည်ထားသော ၅၀၀၀ မြေပေ၊ ရချိင် မူမျိုး များ ဒါဒို့ ကျေးရွာ နေရာ ချိင် မြစ်ကမ်း စား တောင်ခြေ၊ ချောင်း / ရချိင် ချောင်း ရင်း သား မူမျိုး ဒါဒို့ မျိုး စု ခေါင်း နေရာတွင် မြစ်ကမ်း စား တောင် ခြေ မူဇော် မိတ်ခြေ၊ မိတ် - တောင်စု၊ ၆၀၀ ခန့် ချိင် ပွား သာ ချိင် တောင်၊ ယင်း အချိန် ၁၉၈၆ ခု ခုနှစ် တောက်ခြေ ချိင် မူဇော် / မျိုးစုံ တောင် တောင် မူဇော် များ ကျေးရွာ ဆရာ ပွား ရင်း ခြေ တည် တောင် သာ ချိင်ပါသည်။

ချောင်း ရင်း သား မူမျိုး များ သည်၊ ကျ မြစ်ကမ်း ၇၀၀ မြေပေ ၇၀၀ ခန့် သာ ချိင် တောင်၊ တောင်ဘက် မြစ်ကမ်း စား တောင် နေရာ ချိင် မူ များ ဖြစ် သည်။ မူဇော် များ ၈၀၀ မြေပေ၊ ချောင်း ရင်း သား များ ပွား တောင် ခြေ မှား ဖြစ်ပါသည်။

ဒုံးဘူး ၀ ချေးဖွား ချို့ ကျောက်ခန်း၊ ဝေဟင် အထက်မှာ၊
ဒုံးဘူးရှိ ဝေဟာ စေတနာ၊ အချို့သော၊ ချေးဖွား ၈ - ကျောက်ခန်း၊ ဖွားပဉ္စ
ယခု၊ ကောင်း၊ ခေါ်ခေါ် သမုတ် ဖြစ်ပါသည်။

ကျောက်ခန်း၊ ချေးဖွား သည်-ပြည်ဆရာ၊ အမည်ပေါက်
ချေးဖွား၊ ခေတနာ ဝါ စေတနာ၊ အမည်ပေါက်၊ အချို့မှာ၊ ဒုံးဘူး ၀
ချေးဖွား သာ ဖြစ် ဖြစ် စေတနာ၊ ချေးဖွား သမုတ်၊ ချေးဖွား စား ဖြစ်
ဖြစ် ပါသည်။

၂၀၁၃/၂၀၁၄ ပညာသင်နှစ် ဖြစ်၍ အခြေခံပညာ၊ မူဝါဒ၊
ချေးဖွား (ခွဲ) အဖြစ် အောင် ဖွင့် ဖွင့် ဖွင့်၊ ချေးဖွား ဖွင့် ဖွင့် သာသာ
သမုတ်၊ ဝေဟာ ဝါ၊ ချေးဖွား ဖြစ် ဖြစ်၊ ဖွင့် သာ သာ ချေး ချေး ဖွင့် ဖွင့်
ချေး ချေး ဖွင့် ဖွင့် ဖြစ်ပါသည်။

ဦးစိုးစုအောင် ဇနီးအဖြစ်/ရထား အင်ဂျင်နီယာ


(ဦးစိုးစုအောင်)

အုပ်စု အဖွဲ့၊
အဖွဲ့ခေါင်းဆောင်၊

ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း (၃၀၂၀၂၀၂၀)

ပျဉ်းမနားမြို့နယ် ပါဝင်သော ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း

အဖွဲ့အစည်း အဖွဲ့အစည်း

- ကျေးရွာ အဖွဲ့အစည်း - ၃၂၂၀၂၀
- အဖွဲ့အစည်း - ၂၀၂၀၂၀
- အဖွဲ့အစည်း - ၂၀၂၀၂၀
- အဖွဲ့အစည်း - ၂၀၂၀၂၀

အဖွဲ့အစည်းအဖွဲ့အစည်း	အဖွဲ့အစည်းအဖွဲ့အစည်း			အဖွဲ့အစည်း	အဖွဲ့အစည်းအဖွဲ့အစည်း
	၂၀၂၀	၂၀၂၀	၂၀၂၀		
ပျဉ်းမနားမြို့နယ် ပါဝင်သော ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း (PRA)	၂၂	၂၂	၂၂	၂၀၂၀၂၀	<ul style="list-style-type: none"> - ကျေးရွာအဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း
ပျဉ်းမနားမြို့နယ် ပါဝင်သော ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း (PRA)	၂၂	၂၂	၂၂	၂၀၂၀၂၀	<ul style="list-style-type: none"> - ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း - ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း - ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း - ပျဉ်းမနားမြို့နယ် အဖွဲ့အစည်း
၃၀၂၀၂၀ အဖွဲ့အစည်း	၂၂	၂၂	၂၂	၂၀၂၀၂၀	<ul style="list-style-type: none"> - အဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း - အဖွဲ့အစည်းအဖွဲ့အစည်း

၃၅၅ ခန့် ဖြစ်ပါသည်။ အဆင့် ၂၀၀၀ ဖြစ်ခြင်း

(နှိုင်းယှဉ်ချက်)

အစားအသွယ်	အသုံးပြုပစ္စည်း	အသုံးပြုပစ္စည်း	အရက်
<p>ခက်ပြေ ဆန်ခက် ရေခဲ ဥပုတ်ခဲ ညှော်ခဲ တောင်ယာ (၄ ဧက) ခက်၊ ဩ ဆိတ် သစ် ခက်၊ ဩ တောင်ယာ</p>	<p>- ခက်၊ ဩ - ခက်၊ ဩ - ဆိတ် - ဟင်းခဲ - ဥပုတ်ခဲ - တောင်ယာ (၂ ဧက)</p>	<p>- ခက်၊ ဩ - ခက်၊ ဩ - တောင်ယာ (၁၀ ဧက)</p>	
<p>ခက် (၅) ဧက</p>	<p>ခက် (၁၀) ဧက</p>	<p>ခက် (၂၅) ဧက ညှော်ခဲ (၄၀) ဧက</p>	

(ဆင်းရဲမျှမ်းသာ ခွဲခြားမှု ဆုံးသတ်ခြင်း)

ပလက်ဖောင်းသည် ဆက်ချိတ်ကုန် (နှိပ်စားရေးအဖွဲ့အစည်းကဲ့သို့သော
ရေးရာ သူ/သားများ ခွဲခြားမှုအပေါ် ဆုံးသတ်သည်မှာ - မျှမ်းသာကုန်တွင် ပါဝင်သော
လူ၏ " လုပ်ကိုင်မှုများ၊ ပိုင်ဆိုင်မှုများမှာ၊ ဖွင့်ချက်လေး၊ ခွဲခြားမှု၊ ရွေးချယ်မှု၊ ဝမ်းဆိုင်၊ ဥပမာပုံစံ၊
ဆန်စက်၊ စွမ်းအား၊ ဆီချိတ်များကို စွမ်းအား ပိုင်ဆိုင်ခြင်း။

အလုပ်ကုန်တွင် ပါဝင်သော သူများ၏ ပိုင်ဆိုင်မှုများမှာ တောင်ယာ၊ မြင်းခင်း၊
နံနင်းခင်း၊ ငှက်ပြောခင်း၊ မင်းခင်း၊ ဝက်၊ ခက်၊ စွမ်းအားကို စွမ်းအား ခွဲခြားမှု၊ လုပ်ကိုင်ပွား
ခြင်းဖြစ်။

ဆင်းရဲကုန်တွင် ပါဝင်သော သူများမှာ တောင်ယာကုန်၊ ငှက်ပြောခင်း၊
သစ်ခွက်၊ ရိုးခွက်၊ လုပ်ကိုင်မှု၊ ၁၀၂၊ နှစ်ဖွဲ့ပြောင်းချခြင်း၊ တစ်ခုလုပ်ကိုင်နေသော၊ မလောက်
ရှိသော ဆင်းရဲတွင် ပါဝင်နေကြောင်း တွေ့ရှိ ဆုံးသတ်ဖို့ပါသည်။

ဆုံးသတ်ကိစ္စ - ဦးစိုးနိုင်
ဇာဘိုး - ဆင်းရဲလျှော့ချ

(ဂျာဗီတွင်ပြ ဇယား ဆုံးသတ်ချက်)

ပလက်အဖွဲ့အစည်း ဆက်ချိန်ရပ်စဲ (နှိုင်းယှဉ်ခြင်း) ဖြစ်ပွားစေရန်
ကျင့်ကျေးဇူး၏ ရွာသူ/သားများ နည်းစနစ် များစွာမရွေးဘဲ၊ တစ်ဖက်တွင် လုပ်ကိုင်စားသောက်ခြင်းကို
တစ်ဖက်တွင် ဖြစ်ပါသည်။ မြို့ရပ်တွင် စောင့်ယူ၊ ချမ်းသာ၊ ဝမ်းသာ၊ နှစ်ခြင်း၊ နှစ်ခြင်း၊ နှစ်ခြင်း၊ နှစ်ခြင်း၊ နှစ်ခြင်း၊
သေချာဖြင့် ချိန်ပြီးသီးနှံ များကို ချိန်ပြီး စောင့်၊ ဂျာဗီများတွင် ချိန်ပြီးသီးနှံ များကို ချိန်ပြီး
သယ်ယူကြပါသည်။


စောင့်၊ ဂျာဗီတွင် ဖြစ်ပွားစေ၊ မုံ့ညှင်း၊ ဟင်းသီးဟင်းရွက် သီးနှံများကို ချိန်ပြီး၊
စောင့်၊ နေရာ ခေတ္တ သို့မဟုတ် ချိန်ပြီးသီးနှံ များကို ချိန်ပြီးပြီး ခေတ္တ၊ မြို့၊ စောင့်၊
ဒီဇင်ဘာ ချိန်ပြီးပင်၊ လိစုတ်ခင်း၊ သရက်ခင်း၊ မိန့်ပင်ပင် သေချာ ချိန်ပြီး ပင်များလည်း
ချိန်ပြီးကြပါသည်။

ငွေကြေးတတ်နိုင်သူများ ချေးဆိုင်လျှင် ဝယ်ခြင်း လုပ်ငန်းများကိုလည်း
လုပ်စေတင် ကျေးဇူးပြုပါသည်။ ဤသို့ဖြင့် ကျင့်ကျေးဇူး၏ ဂျာဗီတွင်ဇယားကို ကြည့်ခြင်းဖြင့် နေရာ၊ လုပ်
နေပြီး ကိုယ်တိုင် နားလည်ရန် အားလုံးပင် ပြောရန်၊ ရှာဖွေခြင်း ကို ကျွန်ုပ်တို့ ဆုံးသတ်ဖို့ပါသည်။

ဆုံးသတ်သူ - ဒီးဇီဗိုင်း
ဂျာဗီ - စစ်ဆေးရေးဦးစီးဌာန

ဝိသုဒ္ဓိသင်္ဂဟ (သောသမာဓိ) ဝိသုဒ္ဓိသင်္ဂဟ

ဝိသုဒ္ဓိသင်္ဂဟ



ဝိညာဏ်: —————

ဝိညာဏ်: - - - - -

ပင်းကျဲဒါမ် သုံးသတ်ချက်

ပလက်ဖောင်းပတ်၊ ဆတ်ချိုင်းချပ်စု ငါဒီအပြုအစဉ်အားဖြင့်၊ နမူနာ၊ ဆုတ်စု
နမူနာ၊ ဆုတ်စု၊ ဒါမ်ချပ်စုအားဖြင့်၊ ဆုတ်စုအားဖြင့်၊ ပင်းကျဲဒါမ်သုံးသတ်ခြင်းမှာ
ပျံ့နှံ့ရေးပင်ပေး၊ စင်စစ်အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးအခြေအနေအထားအရ၊
စိုင်းခြင်းမျိုး၊ ပျံ့နှံ့ရေးတွင် ဆုံးဖြတ်ချက်ချနိုင်ခွင့်၊ သေဆုံးခြင်း။


မိသားစုအဖော် ဖွဲ့ခြင်းမျိုး၊ မိသားစုအဖော် ဂရုစိုက်ခြင်း၊ သေဆုံးခြင်းအလက်မှာ
ပါရှိသော အခွင့်အလမ်းအလျဉ်းအခြေအနေအထား သုံးသတ်ချက်အားဖြင့်၊ နမူနာ၊ ဆုတ်စု
အရေအတွက်တွင် နမူနာ၊ ဆုတ်စု၊ နှစ်ဆောင်မျိုး၊ ဆုံးဖြတ်ချက်ချရာတွင်
ဆုံးဖြတ်ချက်ချနိုင်ခွင့်၊ အားနည်းခြင်းအခြေအနေအထားအရ သေဆုံးခြင်း။

ဆုံးဖြတ်ချက်အားဖြင့်၊ မိသားစုအဖော် ဂရုစိုက်ခြင်း၊ ဆုံးဖြတ်ချက်အလက်မှာ
နမူနာ၊ ဆုတ်စု၊ အားနည်းခြင်းအခြေအနေအထား အားဖြင့်၊ နမူနာ၊ ဆုတ်စု
အရေအတွက်တွင် နမူနာ၊ ဆုတ်စု၊ နှစ်ဆောင်မျိုး၊ ဆုံးဖြတ်ချက်ချရာတွင်
ဆုံးဖြတ်ချက်ချနိုင်ခွင့်၊ အားနည်းခြင်းအခြေအနေအထားအရ သေဆုံးခြင်း။

သုံးသတ်ချက် - ဦးစိုးစိန်

ရေအား - စည်းရုံးရေးမှူး

၂၆။ အောက်ဖော်ပြပါအတိုင်း (၂၆) အစဉ်အတိုင်း (၂၆) အစဉ်အတိုင်း



ဗုဒ္ဓါဓိကရသုတ်

ဗလကဝိဇ္ဇာတိ ဘဝံ ဝိပဿနိယံ (ဗုဒ္ဓါဓိကရသုတ်) ကမ္မဋ္ဌာန် နှစ်ဆယ်ပါး
ကဝိဇ္ဇာတိ ဘဝံ ဝိပဿနိယံ ဝိပဿနာတို့ နှစ်ဆယ်ပါး ဝိပဿနာတို့ ဝိပဿနာ
ကမ္မဋ္ဌာန် နှစ်ဆယ်ပါး ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့

ဗုဒ္ဓါဓိကရသုတ် နှစ်ဆယ်ပါး ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့

ဗုဒ္ဓါဓိကရသုတ် နှစ်ဆယ်ပါး ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့
ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့ ဝိပဿနာတို့

ဗုဒ္ဓါဓိကရ - ဝိပဿနာ
ဗုဒ္ဓါဓိကရ - ဝိပဿနာ

အမျိုးသား အသုံးပြုစာ (နိုင်ငံ့ဝန်ထမ်းများ)

အရင်းအမြစ်များ

အမျိုးသမီး အသုံးပြုစာ

အရင်းအမြစ်များ

တံတား

အိမ်

ဝါး

ပေါက်ပွား

စက်ပျော

ဆန်စက်

ဥယျာဉ်ခင်း

ဆန်၊ ပေါက်

မွေးမြူရေး (မြက်၊ ငှက်၊ ဝက်)

တံစဉ်

ပေါက်ဆိန်

မီး

နှင်းဆီ

ရေ

စာသင်ကျောင်း

လမ်း

ဘုန်းကြီးကျောင်း

သစ်ဝါး

ခုနှင်း

ပိုက် ကွန်

အိမ်သာ

ကျွဲ၊ ဖွ

တောင်ကုန်း

၁။ အိမ်

၂။ ဝင်း၊ သွက်

၃။ မွေးမြူရေး

၄။ လမ်း၊ တံတား

၅။ ရေ (ရေကန်)

၆။ အိမ်သာ

၇။ ဝါး

၈။ ပေါက်ပွား၊ တက်၊ စွယ်

၉။ စပါး၊ နှင်း

၁၀။ မီး၊ နီကျွန်း

၁၁။ ဘုန်းတော်ကြီးကျောင်း

၁၂။ စာသင်ကျောင်း

၁၃။ ဝါး

၁၄။ ရေအိုင်၊ ငှက်၊ ပန်း၊ ကန်၊ နီ

၁၅။ ကျွဲ၊ ဖွ၊ အိမ်

၁၆။ စားပွဲ

၁၇။ စောင်၊ တိုင်၊ အုံ၊ မြေထဲ

၁၈။ အိမ်သာ၊ ဆေးရုံ

၁၉။ သွက်ပွား

၂၀။ ရေ

၂၁။ ပာင်းခင်း

အမျိုးသား၊ အမျိုးသမီး အရင်းအမြစ်ဆုံးသပ်ချက်

မလန်ဝင်္ဂါနယ် ဆပ်ချင် အုပ်စု နှံ့အူဝဲ ဇာယျာ
ဂြိုဟ်အူ/သားများက အုပ်စုနှစ်ခု အမျိုးသား အုပ်စု၊ အမျိုးသမီး
အုပ်စု ခွဲပြီး တစ်စုစား၊ ဝေး၊ ထား၊ ဖြစ်၊ ဖြစ်ပါသည်။ အမျိုးသား
များ လုပ် ဆိုင်နေသော အလုပ် ပိုင်ဆိုင်မှုများမှာ လျှော်၊ ခိုက်၊ ဇာယျာ
ရွာလယ်၊ တောလှံ၊ ဗွင်း၊ လျှပ်စစ်၊ စာနုတ်၊ လှံ၊ လက်သမား၊ စား
စက်ရုံစား စား ပိုင်ဆိုင်မှုများ ဖြစ်သည်။

အမျိုးသမီးများ ပိုင်ဆိုင်မှုများမှာ အိုး၊ ခွက်၊ ပြား၊ ဇာ
စား အရာများ ထိရိတ္တိများ အစရှိသော အရာများ သိသာ၊ စု
လှော်မှု အစရှိသည့် လုပ်ဆောင်မှု တွင်လည်း ဝေလန်း အမျိုးသမီး
များသည် အရာရာ၌ စေတနာ ခိုက် ထားပြီး စားခဲဖြင့်၊ သက်ရှိဖြင့်
စားဖြင့် လုပ်ဆောင် ပိုင်ဆိုင်ပါသည်။

အိုး၊ ဖြစ်သော ဝေလန်း အမျိုးသား၊ အမျိုးသမီး ဝိုင်း
ပိုင်ဆိုင်သော အရင်းအမြစ်များကို ဆုံးသပ်သောအခါ အလုပ်လုပ်
ဆောင်မှု အား ဖြစ်သော်လည်း ဝေလန်း ပိုင်ဆိုင်မှု အား ဖြစ်သော်
လည်း ဝေလန်း တူညီ မှာ ခွဲခြား လျက်ရှိသော်လည်း ဆုံးသပ်ပါသည်။

ဆုံးသပ်မှု - ဒေါ်ခိုင်းပိုင်

ဇာယျာ - စည်ရွှေကျေးရွာ

ကျေးဇူး ပီပီပီနိုးအလေးတော်အကျင့်တော်မတ်/ ဆပ်တော်မတ်

စဉ်	အကျင့်တော်မတ်အမည်	လုပ်ငန်း အမျိုးအစား	ရာထူး	အသက်	လူမျိုး	ပညာအဆင့်အမျိုးအစား	ရက်စွဲ	ကျေးဇူး
၁	ဦးအောင်	ပိယောတော်မတ်မတ်	ဥက္ကဋ္ဌ	၆၅	ဗမာ	မူလတန်း	၈	၂၀၂၀
၂	ဒေါ်မမ		ဥက္ကဋ္ဌ	၄၇	မ	မ	၈	မ
၃	ဦးအောင်	စောင့်ကြည့်ကြီးကြပ်ရေးဆပ်တော်မတ်	အဖွဲ့ဝင်	၄၂	မ	မ	၈	မ
၄	ဦးအောင်		ဥက္ကဋ္ဌ	၄၅	မ	မ	၈	မ
၅	ဒေါ်အောင်		အဖွဲ့ဝင်	၂၆	မ	မ	၈	မ
၆	ဦးအောင်		ဥက္ကဋ္ဌ	၄၅	မ	မ	၈	မ
၇	ဦးအောင်	ပယ်ယူရေးဆပ်တော်မတ်	အဖွဲ့ဝင်	၃၀	မ	ကျေးဇူးတော်	၈	မ
၈	ဒေါ်မမ		အဖွဲ့ဝင်	၂၃	မ	မူလတန်း	၈	မ
၉	ဦးအောင်	လုပ်ငန်းလုပ်ဆောင်ရေးနှင့် ထိန်းသိမ်းရေးဆပ်တော်မတ်	ဥက္ကဋ္ဌ	၆၆	မ	မ	၈	မ
၁၀	ဒေါ်မမ		အဖွဲ့ဝင်	၅၄	မ	ကျေးဇူးတော်	၈	မ
၁၁	ဒေါ်မမ		အဖွဲ့ဝင်	၅၃	မ	မ	၈	မ
၁၂	ဦးအောင်	စောင့်ကြည့်ကြီးကြပ်ရေးဆပ်တော်မတ်		၂၈	မ	ကျေးဇူးတော်	၈	မ
၁၃	ဒေါ်မမ			၂၆	မ	မူလတန်း	၈	မ
၁၄	ဦးအောင်			၅၃	မ	မ	၈	မ
၁၅	ဒေါ်မမ	စောင့်ကြည့်ကြီးကြပ်ရေးဆပ်တော်မတ်		၄၃	မ	ကျေးဇူးတော်	၈	မ
၁၆								
၁၇	ဦးအောင်	ကျေးဇူးတော်မတ်		၂၂	မ	မူလတန်း	၈	မ

လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်း

နှုံးဘူးဝကျေးရွာ



၂၅

လူထုပူးပေါင်းပါဝင်သော လူမှုဆန်းစစ်ခြင်း
ကျေးရွာစီမံခန့်ခွဲမှု သင်တန်းတက်ရောက်မှုများ





ပုံစံ - ၀ - ၁ ကျေးရွာအခြေခံအချက်အလက်များ (Form PC 1)

လမ်းညွှန်ချက်၊ ကျေးရွာတစ်ရွာသို့ ပထမဆုံးမိတ်ဆက်ခရီး သွားရောက်သောအခါ လူထုစည်းရုံးရေးမှူးသည် ကျေးရွာ ခေါင်းဆောင်များအား ကျေးရွာအချက်အလက်များကို မေတ္တာရပ်ခံ၍ တောင်းခံရမည်။ ဤအချက်အလက်များကို စီမံကိန်း မိတ်ဆက်အစည်းဝေးမတိုင်မီတောင်းခံရမည်။ စီမံကိန်းမိတ်ဆက်အစည်းဝေးတွင် လူထုစည်းရုံးရေးမှူးသည် ဤအချက်အလက် များအား စင်ဆေးပြီး မှန်ကန်အောင်ပြုလုပ်ရမည်။ ပြီးနောက်တွင် လူထုစည်းရုံးရေးမှူးမှ သတင်းအချက်အလက်ထဲသို့ Tablets မှ တဆင့် ပြည့်သွင်းရမည်။

ကျေးရွာခေါင်းဆောင် အမည် ဦး စာမာ သိန်း	ကျေးရွာခေါင်းဆောင်၏ ဖုန်းနံပါတ်	လူထုစည်းရုံးရေးမှူး၏ အမည် ဦး ဦး ဖို
ပြည်နယ်/တိုင်း/အထွေထွေ ချင်း	မြို့နယ် ပုသိမ်	ကျေးရွာအုပ်စု ဆက်ချိုင်း
		ကျေးရွာ ဦးကျွဲ

က။ လူဦးရေ

လူမျိုးစု	အိမ်ထောင်စုအရေအတွက်	ကိုးကွယ်သည့်ဘာသာ	အိမ်ထောင်စုအရေအတွက်
လူမျိုးစု (၁) - ၂၃၆	၄၀	ဘာသာ (၁) - ၄၆	၄၀
လူမျိုးစု (၂) - ၂၇၇	၁	ဘာသာ (၂) - ၂၇၅	၁
လူမျိုးစု (၃) -----		ဘာသာ (၃) -----	
လူမျိုးစုရော -----		ဘာသာရော -----	
အခြား	အရေအတွက်		
မသန်စွမ်းသူများ			
သက်ကြီးရွယ်အိုများ (၆၅ နှစ် နှင့် အထက်)	၄	၄၆	၄
စစ်ဘေးရှောင်			

	အမျိုးသား (အရေအတွက်)	အမျိုးသမီး (အရေအတွက်)
လူဦးရေ	၅၅	၃၅
လူမျိုးစု (၁) - ၂၃၆	၅၅	၃၅
လူမျိုးစု (၂) - ၂၇၇		၁
လူမျိုးစု (၃) -----		
အခြား		
အိမ်ထောင်ဦးစီး	၄၀	၁

၂၁
၄၄
၁၀



(ခ) အခြေခံအဆောက်အအုံ အသုံးအဆောင်များ

စာသင်ကျောင်း	အမှတ် ခြံပါ	ကျန်းမာရေး	အမှတ် ခြံပါ	ဘာသာရေး အဆောက် အအုံများ	အမှတ် ခြံပါ
အထက်တန်းကျောင်း	<input type="checkbox"/>	ဆေးရုံ	<input type="checkbox"/>	စေတီ	<input type="checkbox"/>
အလယ်တန်းကျောင်း	<input type="checkbox"/>	ကျန်းမာရေးဌာန	<input type="checkbox"/>	ဘုန်းကြီးကျောင်း	<input checked="" type="checkbox"/>
မူလတန်းကျောင်း	<input checked="" type="checkbox"/>	ကျန်းမာရေးဌာနခွဲ	<input type="checkbox"/>	ဟိန္ဒူဘုရားကျောင်း	<input type="checkbox"/>
မူကြိုကျောင်း	<input type="checkbox"/>	ဆေးပေးခန်း	<input type="checkbox"/>	ခရစ်ယာန်ကျောင်း	<input type="checkbox"/>
အခြား	<input type="checkbox"/>	အခြား	<input type="checkbox"/>	ဗလီ	<input type="checkbox"/>
				အခြား	<input type="checkbox"/>
မှတ်ချက်		မှတ်ချက်		မှတ်ချက်	

(ဂ) ကျွမ်းကျင်သူများမှတ်တမ်း (ကျေးရွာတွင်နေထိုင်သော သို့မဟုတ် တခြားရွာမှလာရောက်သော ကျွမ်းကျင်သူများ)

(ခ) စာသင်ကျောင်း			(၂) ကျန်းမာရေး			(၃) လက်မှညာရှင်		
	ရွာတွင်နေ ထိုင်သူ	အခြားရွာမှ လာသူ		ရွာတွင်နေ ထိုင်သူ	အခြား ရွာမှ လာသူ		ရွာတွင် နေထိုင်သူ	အခြား မှလာ
မူလတန်းပြဆရာ/မ	<input type="checkbox"/>	<input checked="" type="checkbox"/>	ဆရာဝန်	<input type="checkbox"/>	<input type="checkbox"/>	လက်သမား	<input checked="" type="checkbox"/>	<input type="checkbox"/>
အထက်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	လက်ထောက် ကျန်းမာရေးပျား	<input type="checkbox"/>	<input type="checkbox"/>	ပန်းရုံ	<input type="checkbox"/>	<input type="checkbox"/>
အလယ်တန်းပြဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	အမျိုးသမီးကျန်းမာရေး ဆရာမ	<input type="checkbox"/>	<input type="checkbox"/>	လှုပ်စစ်ကျွမ်းကျင် မီးသမား	<input type="checkbox"/>	<input type="checkbox"/>
မူကြိုဆရာ/မ	<input type="checkbox"/>	<input type="checkbox"/>	သားဖွားဆရာမ	<input type="checkbox"/>	<input type="checkbox"/>	ရေပိုက်သူယ်သူ	<input type="checkbox"/>	<input type="checkbox"/>
အခြား	<input type="checkbox"/>	<input type="checkbox"/>	ပြည်သူ့ကျန်းမာရေးလုပ်သား	<input checked="" type="checkbox"/>	<input type="checkbox"/>	စက်ပြင်ဆရာ	<input checked="" type="checkbox"/>	<input type="checkbox"/>
မှတ်ချက်			မှတ်ချက်			မှတ်ချက်		

(ဃ) ကျေးရွာသို့ ရောက်ရှိနိုင်သည့် လမ်းအခြေအနေ / ကျေးရွာတစ်ရွာသည် ၎င်း၏ ကျေးရွာအုပ်စုနှင့် ဆက်သွယ်ထားသော လမ်းအခြေအနေ (အောက်ပါတို့ကိုပိုင်းပါ)

ကျောက်ကြမ်းလမ်း
ကျောက်ခင်းလမ်း

ကတ္တရာလမ်း
ပြေသားလမ်း

ကွန်ကရစ်လမ်း
လူသွားလမ်း

မော်တော်ဆိုင်ကယ်လမ်း
အခြား ၈၇ ရေအိုင်

(င) ကျေးရွာဖွံ့ဖြိုးမှုစီမံချက်

(၁) လူထုဗဟိုပြုစီမံကိန်းမစတင်မီ ဤကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးမှု စီမံချက်ရှိခဲ့ပါသလား?

(၂) ရှိခဲ့ပါလျှင် ဤစီမံချက်ကို မည်သည့် ခုနှစ်တွင်ပြင်ဆင်ခဲ့ပါသနည်း?

ပိုင်းပါ
ရှိပါသည်/မရှိပါ/မသိပါ

နှစ်-----/မသိပါ

(၃) ဤစီမံချက်ကို ပြုနယ်မှုအတည်ပြုခဲ့ပါသလား?

ပြုခဲ့ပါသည်/မပြုခဲ့ပါ /မသိပါ



(စ) ခရီးအကွာအဝေး

(၁) ဤကျေးရွာ၏ဗဟိုမှ ၎င်းကျေးရွာအုပ်စု၏ဗဟိုအထိ ခရီးမိုင်မည်မျှကွာဝေးသနည်း? မိုင် ၃.၅/မီတာ

(၂) ဤကျေးရွာမှ ၎င်းကျေးရွာအုပ်စုဗဟိုအထိ သွားလာရာတွင်ကြာမြင့်သည့်အချိန်။

ခြောက်သွေ့ရာသီတွင်ကြာချိန် ၂၅ မိနစ် ----- ထော်လာရီ/မော်တော်ဆိုင်ကယ်/ခြေလျင်/လား/မော်တော်ဘုတ်/
အခြား မရှိပါ။

မိုးရာသီတွင်ကြာချိန် ၃၀ မိနစ် ----- ထော်လာရီ/မော်တော်ဆိုင်ကယ်/ခြေလျင်/လား/မော်တော်ဘုတ်/
အခြား မရှိပါ။

(ဆ) ပတ်ဝန်းကျင်ဆိုင်ရာ သဘာဝဘေးအန္တရာယ်

ဤကျေးရွာတွင် ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ဖူးခြင်း ရှိပါသလား။

မရှိပါ ရှိပါသည် ရှိလျှင်ဖော်ပြပါ မြေပြိုကျခြင်း၊ ရေကြီးခြင်း၊ မိုးရေကြည်ခြင်း

(ဇ) ကျေးရွာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ

လူထုဗဟိုပြုစီမံကိန်းမတိုင်မီ ဤကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရ (သို့) ရွာသားများကိုယ်တိုင်(သို့) စီမံကိန်းတစ်ခုခုမှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများရှိပါသလား။

(၁) -----

(၂) -----


(ဈ) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားခြင်း

ဤကျေးရွာသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ မှတ်တမ်းတင်ထားမှု ရှိပါသလား။

မရှိပါ ရှိပါသည်


ကျေးရွာခေါင်းဆောင်

အမည် ဦးကျော်သိန်း

လက်မှတ်  နေ့စွဲ ၂၄.၁.၂၀၁၇

လူထုစည်းရုံးရေးမှူး

အမည် ဦး စိုးလှိုင်

လက်မှတ်  နေ့စွဲ ၂၄.၁.၂၀၁၇



ပုံစံ - ၈ - ၂ - စီမံကိန်းစက်ဝန်းအချိန်ဇယား (PC 2)

လမ်းညွှန်ချက်၊ သက်ဆိုင်ရာလူထုစည်းရုံးရေးမျိုး/လက်ထောက်နည်းပညာများမှ စီမံကိန်းစက်ဝန်းအဆင့်တစ်ခုစီပြီးစီးတိုင်း ကျေးရွာနှင့် ကျေးရွာအုပ်စုအတွက် ဤပုံစံကို ဖြည့်သွင်းရမည်။

စည်းရုံးရေးမျိုး/ဝန်ထမ်း အမည် ဦးစိုးညွန့်

နေ့စွဲ ၂၄.၁.၂၀၁၇ စက်ဝန်းအားအမှတ်ဖြစ်ပါ စက်ဝန်း(၁) စက်ဝန်း(၂) စက်ဝန်း(၃)

ပြည်နယ်/တိုင်း ချင်း မြို့နယ် မလကဝ ကျေးရွာအုပ်စု ခက်ချို ကျေးရွာ ၁၂၇၂၀

စီမံကိန်းဆောင်ရွက်မှုအဆင့်များ	နေ့စွဲ		အစည်းအဝေးတွင်တက်ရောက်သူအရေအတွက်			
	စတင်သည့်နေ့	ပြီးဆုံးသည့်နေ့	အမျိုးသားအရေအတွက်	အမျိုးသမီးအရေအတွက်	အိမ်ထောင်စုအရေအတွက်	လူမျိုးစုတက်ရောက်သူအရေအတွက်နှင့် လူမျိုးစုအမည်
၁။ ကျေးရွာစီမံကိန်း မိတ်ဆက်အစည်းအဝေး	၂၄.၁.၂၀၁၇	၂၄.၁.၂၀၁၇	၃၃	၂၉	၆၀	၇၂၄ ၆၂
၂။ ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၂၄.၁.၂၀၁၇	၂၄.၁.၂၀၁၇	၃၃	၂၉	၆၀	၇၂၄ ၆၂
၃။ ကျေးရွာအုပ်စု လုပ်ငန်းဆုံးဖြတ်ချက်ချသည့်အစည်းအဝေး	၂၅.၁.၂၀၁၇	၂၅.၁.၂၀၁၇	၂၉	၆	၅၃	၇၂၄ စ ၇၂၄ ၅
၄။ မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ စီမံကိန်း သုံးသပ်မှုအစည်းအဝေး			မလို	မလို	မလို	မလို
၅။ မြို့နယ် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ၏ဆုံးဖြတ်မှုကို ရွာသို့ အသိပေးအကြောင်းကြားသည့် အစည်းအဝေး	၂၃.၅.၂၀၁၇	၂၃.၅.၂၀၁၇	၂၉	၂၃	၆၀	၇၂၄ ၅၂ ၅၂ ၅၂
၆။ စီမံကိန်းလုပ်ငန်းခွဲစီမံချက်ရေးဆွဲခြင်းအစည်းအဝေး	၂၃.၅.၂၀၁၇	၂၃.၅.၂၀၁၇	၂၉	၂၃	၆၀	၇၂၄ ၅၂
၆.၁။ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်	၂၃.၅.၂၀၁၇	၂၃.၅.၂၀၁၇	၂၉	၂၃	၆၀	၅၂ ၅၂

၆၄

ရေးအစီအစဉ် ရေးဆွဲခြင်း								
၆.၂။ ဝယ်ယူရေးအစီအစဉ် ရေးဆွဲခြင်း	၂၂.၅.၂၀၂၂	၂၂.၅.၂၀၂၂	၂၉	၂၃	၃၀	၅၂၄	၅၂၅	၅၂၆
၆.၃။ ဘဏ္ဍာရေးကုန်ကျမှု လျာထားအစီအစဉ် ရေးဆွဲခြင်း	၂၂.၆.၂၀၂၂	၂၂.၆.၂၀၂၂	၃	၃	၈	၅၂၇	၅၂၈	၅၂၉
၆.၄။ ပြင်/ထိန်းအစီအစဉ် ရေးဆွဲခြင်း								
၇။ စီမံကိန်းလုပ်ငန်းခွဲ တိုးတက်မှု စောင့်ကြည့်အစည်းအဝေး								
၇.၁။ အစည်းအဝေး ပထမအကြိမ်								
၇.၂။ အစည်းအဝေး ဒုတိယအကြိမ်								
၇.၃။ အစည်းအဝေး တတိယအကြိမ်								
၈။ စီမံကိန်းလုပ်ငန်းခွဲ အပြီးသတ်စစ်ဆေးခြင်းအစည်းအဝေး								
၉။ လူထုစစ်ဆေးပွဲအစည်းအဝေး								

၂၂၅



ပုံစံ - ၈ - ၃ ကျေးရွာဖွံ့ဖြိုးရေး ဦးစားပေးအစီအစဉ် (Form PC 3)

လမ်းညွှန်ချက်၊ အဆင့်(၃) ကျေးရွာမှော်မှန်းချက်အစည်းအဝေး ပြီးဆုံးသောအခါ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီသည် လူထုစည်းရုံးရေးမှူးအကူအညီဖြင့် ဤပုံစံကိုပြည့်စုံအောင် ပြည့်သွင်းရမည်။

လူထုစည်းရုံးရေးမှူး/ဝန်ထမ်း အမည် ဖွဲ့နွဲ့ပိုင်

နေ့စွဲ ၂၄.၁.၂၀၁၇ စက်ဝန်းအား အမှတ်ခြစ်ပါ (✓) စက်ဝန်း(၁)
 စက်ဝန်း(၂) စက်ဝန်း(၃) စက်ဝန်း(၄)

ပြည်နယ်/တိုင်း ချင်း မြို့နယ် ပလက်ဝ ကျေးရွာအုပ်စု ဆက်သိုက် ကျေးရွာ နွဲ့နွဲ့ပိုင်

က။ အခက်အခဲအတားအဆီးများအားဆွေးနွေးခြင်း - ယခုလက်ရှိအခြေအနေတွင် ဤကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲအတားအဆီးများသည် မည်သည်များဖြစ်ပါသနည်း။ (အမျိုးသား/သမီး အနည်းဆုံးအခက်အခဲ ၅ ခုစီဖော်ပြပါ)

အမျိုးသား အဖွဲ့မှ တင်ပြသောအခက်အခဲအတားအဆီးများ		အမျိုးသမီး အဖွဲ့မှတင်ပြသောအခက်အခဲအတားအဆီးများ	
၁	ကျေးငါးအား ထိခံစားရမှုများ	၁	ရွာတွင်းလမ်းအားလမ်းဆက်များ
၂	ကျေးငါးကျွန်းများအား	၂	ကျေးငါးထိခံစားရမှုများ
၃	ရွာတွင်းလမ်းအား	၃	ဆေးကုသရေးအဖွဲ့များ
၄	ဖမ်းဆီးမှုများ	၄	ကျေးငါးကျွန်းများ
၅	လမ်းပါးကျွန်းများ	၅	ကျေးငါးအား ထိခံစားရမှုများ

ခ။ မှော်မှန်းခြင်း - နောင်လာမည့် (၅)နှစ် အတွင်း ကျေးရွာဖွံ့ဖြိုးရေး မှော်မှန်းလျာထားချက်များအား တင်ပြပါ။

အမျိုးသားအဖွဲ့မှ တင်ပြသောမှော်မှန်းချက်များ		အမျိုးသမီးအဖွဲ့မှ တင်ပြသောမှော်မှန်းချက်များ	
၁	ပညာရေး၊ ကျေးငါး၊ ဂေရာမည်	၁	ရွာတွင်းကျွန်းကုန်လမ်း၊ ဂေရာမည်
၂	ကျေးငါးအား ထိခံစားမှု	၂	ဆိပ်ကမ်း၊ လမ်း၊ ဂေရာမည်
၃	ရွာအတွင်း ဆက်လမ်း၊ ဂေရာမည်	၃	ကျေးငါးအား ထိခံစားမှု
၄	ဖမ်းဆီးရေး၊ ဆေးကုသရေး	၄	ဆေးကုသရေး၊ ဂေရာမည်
၅	စိတ်ဓါတ်၊ ကျေးငါး၊ ဂေရာမည်	၅	ဖမ်းဆီးရေး၊ ဆေးကုသရေး၊ ဂေရာမည်

ဂ။ လူထုစီမံကိန်း၏ လာမည့် (၄) နှစ်အတွက် အကျုံးဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	ခန့်မှန်းကုန်ကျ စရိတ်	အကျိုးခံစားခွင့်ရှိသူ ခန့်မှန်းခြေ အရေအတွက်
၁	ရွာတွင်းကျွန်းကုန်လမ်း	အမျိုးသမီး	၂၀၀၀၀၀၀/-	၁၈၅
၂	ဆေးကုသရေး၊ ဆေးကုသရေး	အမျိုးသား + အမျိုးသမီး	၃၅၀၀၀၀၀/-	၁၈၅
၃	ကျေးငါးအား ထိခံစားမှု	အမျိုးသား + အမျိုးသမီး	၂၄၀၀၀၀၀/-	၁၈၅
၄	စိတ်ဓါတ်၊ ကျေးငါး	အမျိုးသား + အမျိုးသမီး	၂၀၀၀၀၀၀/-	၁၈၅
၅	စိတ်ဓါတ်	အမျိုးသား + အမျိုးသမီး		
၆	စိတ်ဓါတ်	အမျိုးသမီး		

ဃ၊ လူထုစီမံကိန်း၏ လာမည့် (၄) နှစ်အတွက် အကျုံးမဝင်သော ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း အစီအစဉ်များအားဖော်ပြပါ။

အဆင့်	ကျေးရွာအတွက် ဦးစားပေး ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ်များ	အဆိုပြုသူ (အမျိုးသားများ/ အမျိုးသမီးများ/အမျိုးသား+ အမျိုးသမီး)	အခန်းကဏ္ဍ
၀	အိုလတ်	ကျွန်း/မ	
၂	အေးပေး ဘိုလျှော်	အမျိုးသမီး	
၃			
၄			
၅			

ခေါင်းဆောင်၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီမှ အတည်ပြုသည်။

အမည် ဦးဝေဇာန် လက်မှတ် [Signature] နေ့စွဲ ၂၄.၁.၂၀၁၇

[Faint handwritten notes in Burmese script]

[Faint handwritten notes and numbers in Burmese script]

				<input type="checkbox"/> ၀၂၃၄ <input type="checkbox"/> ၀၀ <input type="checkbox"/> ၀၂၃၄+၀				
				<input type="checkbox"/> ၀၂၃၄ <input type="checkbox"/> ၀၀ <input type="checkbox"/> ၀၂၃၄+၀				
				<input type="checkbox"/> ၀၂၃၄ <input type="checkbox"/> ၀၀ <input type="checkbox"/> ၀၂၃၄+၀				

ရက်စွဲ: ၂၀၂၃.၀၂.၂၀

အကြီးအကဲ: [Signature]

၂၀၂၃.၀၂.၂၀

၂၀၂၃

[Signature]

၂၀

၂၀

၅၆။ အင်္ဂါဝါသနာ

အင်္ဂါဝါသနာ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

(အင်္ဂါဝါသနာ အင်္ဂါဝါသနာ)

၁။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၂။ အင်္ဂါဝါသနာ

၃။ အင်္ဂါဝါသနာ (အင်္ဂါဝါသနာ)

၄။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၅။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

(အင်္ဂါဝါသနာ အင်္ဂါဝါသနာ)

၁။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၂။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၃။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၄။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

၅။ အင်္ဂါဝါသနာ အင်္ဂါဝါသနာ အင်္ဂါဝါသနာ

ပျော်ဖွယ် ရွယ် (ရောင် ဂုဏ် အတွင်း) နှိုင်းယှဉ်ရေးရာ

(အမျိုးသား အဖွဲ့)

၁။ မူလတန်း၊ ကျောင်း အောင်ဆောင်ရက်ရက်

၂။ စားဝတ်ရေးစား နှိုင်းရေး

၃။ စာသင်ကျောင်း၊ ဘွားလမ်း၊ တံတား၊ မြေပြင်

၄။ ရွာ၊ နယ်၊ ဆန်လမ်း၊ ရေချိုး

၅။ ကျား၊ နား၊ ဆေးပေးစား

၆။ ဆရာ၊ မိခင်၊ အဖေ၊ အမိ

(အမျိုးသမီး အဖွဲ့)

၁။ စားဝတ်ရေးစား နှိုင်းရေး

၂။ မူလတန်း၊ ကျောင်း အောင်ဆောင်ရက်ရက်

၃။ စာသင်ကျောင်း၊ ဘွားလမ်း၊ တံတား၊ မြေပြင်

၄။ နိုင်ငံ၊ ပျိုး၊ နှင်း၊ မြေ၊ မြေ

၅။ ကျား၊ နား၊ ဆေးပေးစား

၆။ နိုင်ငံရေး

၇။ ရေချိုး

ဒီဂရီပေးပေးသော အခြေခံအားဖြင့် (အခြေခံ)

- ၁။ $x^2 + 2x + 1$ (၁)
- ၂။ $x^2 + 3x + 2$ (၁)
- ၃။ $x^2 + 4x + 4$ (၁)
- ၄။ $x^2 + 5x + 6$ (၁)
- ၅။ $x^2 + 6x + 9$ (၁)
- ၆။ $x^2 + 7x + 10$ (၁)

ဒို့စားပေးလုပ်ငန်းများဆိုင်ရာ သတ်ခြင်း

ပလက်စတစ်၊ နိုက်ယွန် ဆက်ချိန် အုပ်စု နှင့် ဂျာမနီ၊ ဝေပျော့ရွာ

ရှိ ဂျာမနီ၊ ဝေပျော့ရွာ အုပ်စု နှင့် ဂျာမနီ၊ ဝေပျော့ရွာ အုပ်စု ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဖော်ပြရန်အတွက် အောက်ဖော်ပြပါ အချက်အလက်များကို စိစစ်ဆန်းစစ်ရမည်။

အောက်ဖော်ပြပါ အချက်အလက်များကို စိစစ်ဆန်းစစ်ရမည်။

၁) ဂျပန်၊ ဝေပျော့ရွာ (၁) ဝေပျော့ရွာ၊ တံတား (၂) ဝေပျော့ရွာ၊ ဝေပျော့ရွာ
အစရှိသော လုပ်ငန်းများကို ဒို့စားပေးအဖြစ် ဝေပျော့ရွာ၊ ဝေပျော့ရွာ
၏ အချက်အလက်များကို စိစစ်ဆန်းစစ်ရမည်။ ဝေပျော့ရွာ၊ ဝေပျော့ရွာ
များ၏ အချက်အလက်များကို စိစစ်ဆန်းစစ်ရမည်။ ဝေပျော့ရွာ၊ ဝေပျော့ရွာ
နှင့် ဝေပျော့ရွာ ဖြစ်ပါသည်။

ဒို့စားပေးလုပ်ငန်းများ၏ လိုအပ်သော စာရွက်စာတမ်းများ

များကို သုံးသပ်ပြီး ခြေစာအောက် အောက် အောက် ပိုမိုအောင်
ဖြစ်တိုးတက်စေရန်အတွက် ဝေပျော့ရွာ၊ ဝေပျော့ရွာ ဖြစ်ပါသည်။

သုံးသပ်သူ - ဒို့စားပေး

ရက်စွဲ - ဝေပျော့ရွာ၊ ဝေပျော့ရွာ